

ဘန်းအသရေ နှ၊ <phon: a-th-yei> 威德, 威严
 ဘမ်း I နှ၊ <ban:> [英 balm] 清凉油: ~ ဝရုပ်ဆီ 清凉油
 II က၊ <phan:> = ဖမ်း
 ဘုမ္မစိုး နှ၊ <bon m-zo:> 土地神
 ဘုမ္မတီးငှက် နှ၊ <bon m-di: hnget> 【动】黄足鸫 *Crocopus Phoenicopterus viridifrons* (Burmese green pigeon)
 ဘုမ္မရာဇာ နှ၊ <bon m-ya za> 【植】蛇根木(萝芙木属) *Rauvolfia Serpentina*
 ဘုမ္မသိန် နှ၊ <phon: m-thein> = ဖုံးမသိန်
 ဘုမ္မိန်သန် နှ၊ <bon mi' net than> = ဘုမ္မိန်သန်
 ဘယ်ကလောက် နှ၊ <be' g-laut> 多么: ~ ကောင်းလိုက်မလဲ။
 该有多么好哇!
 ဘယ်ကြောင့် က၊ <be' gyaun'> 为何, 为什么: ~ မအောင်မြင်သလဲ။ 为何不成功?
 ဘယ်နှာ နှ၊ <be' hna> (口) 哪个
 ဘယ်နှယ် နှ၊ <be' hne> 如何, 怎么: ကိုင်း၊ ~ ရှိစ။ 怎么样? (表示: 我说的对吧!) / ~ ရှိရှိ 无论如何... / ~ လုပ်မလဲ။ 怎么办? / ~ နေသလဲ။ 情况如何?
 ဘယ်နှယ်ကြောင့် နှ၊ <be' hne gyaun'> = ဘယ်ကြောင့်
 ဘယ်နှာဘယ်ဝါ နှ၊ <be' hna be' wa> 如何如何
 ဘယ် I နှ၊ <be> = ဗယ် II နှ၊ <be> 哪儿, 哪里, 哪个, 怎么, 什么: ~ သွားမလဲ။ 上哪儿去? / ~ တုံး။ 上哪儿去? / ~ ဟုတ်မလဲ။ 哪里是这样呢?(你说得根本不对) / ~ ကျောင်းမှာနေသလဲ။ 在哪个学校读书? / ~ ဟာမျိုးလဲ။ 哪一种呢? / ~ အချိန်ရှိပြီလဲ။ 几点了? / ~ လဲ။ 上哪儿去?
 ဘယ်ခါနဲ နှ၊ <be kha nan> (古) 何时
 ဘယ်ငါ နှ၊ <be hnga> 什么
 ဘယ်စာ နှ၊ <be za> = ဘာ
 ဘယ်ဇာ နှ၊ <be za> = ဘာ
 ဘယ်တော့ နှ၊ <be daw'> (口) 何时, 几时
 ဘယ်တော့မှ နှ၊ <be daw' hma'> 决不, 任何时候也不...
 ...: ရန်သူကို ~ အညံ့မခံဘူး။ 决不向敌人投降。
 ဘယ်တုန်းက နှ၊ <be don: ga'> (口) 什么时候 (表示过去): ~ လာသလဲ။ 什么时候来的呢?
 ဘယ်ခင်း နှ၊ <be: din:> = ဘယ်သင်း
 ဘယ်နံခါ နှ၊ <be nan' kha> 何时
 ဘယ်နံအခါ နှ၊ <be nan a-kha> = ဘယ်နံရောခါ
 ဘယ်နံရောခါ နှ၊ <be nan yaw: kha> 何时
 ဘယ်နံရောအခါ နှ၊ <be nan yaw: a-kha> = ဘယ်နံရောခါ
 ဘယ်နှ နှ၊ <be hn-> 几, 多少
 ဘယ်နှစ် နှ၊ <be hn-> 几, 多少 (常与量词连用): မောင်နှမ ~ ယောက်ရှိသလဲ။ 兄妹几个? / ~ မျိုးရှိသနည်း။ 有几种?

ဘယ်ပုံ က၊ <be pon> 怎样, 怎么
 ဘယ်ပုံဘယ်နည်း က၊ <be pon be ni:> = ဘယ်ပုံ
 ဘယ်မည်သော နှ၊ <be myi dhaw:> (书) 什么样的
 ဘယ်မျှ က၊ <be hmya'> (书) 多少, 多么
 ဘယ်မျှလောက် က၊ <be hmya' laut> (书) 多少
 ဘယ်ယာရင် နှ၊ <be ya rin> [英 bearing] 轴承
 ဘယ်ယပ် နှ၊ <be yat> (土瓦方言) 客厅
 ဘယ်ရီသီး နှ၊ <be ri dhi:> [英· 緬 berry + သီး] 浆果
 ဘယ်ရီဘယ်ရီ နှ၊ <be ri be ri> [英 beri beri] 脚气病
 ဘယ်ရွှေ့ ဘယ်မျှ က၊ <be ywei' be hmya'> (书) = မည်မျှမည်မျှ
 ဘယ်လို က၊ <be lo> (口) 怎样, 如何
 ဘယ်လိုကဘယ်လိုနဲ့ က၊ <be lo ga' be lo ne'> 怎么样, 如何: ဒါဖြင့် ~ ရေးတဲ့စာနဲ့ပြောတဲ့စာရယ်လို့ဖြစ်လာသလဲ။ 那么书面语和口语是怎么形成的呢?
 ဘယ်လိုဘယ်ညာ က၊ <be lo be nya> (口) 怎么样, 如何
 ဘယ်လောက် က၊ <be laut> (口) ① 几, 多少, 若干: ဒိရွှာမှာလယ် ~ ရှိသလဲ။ 这个村子有多少亩田? ② 多么: ဒီပြပွဲကိုကြည့်ရယင် ~ ကောင်းလိုက်မလဲ။ 如能看到这个展览该有多好哇!
 ဘယ်လောက်မှ က၊ <be laut hma'> (口) = ဘယ်လောက်မျှ
 ဘယ်လောက်မျှ က၊ <be laut hmya'> (书) 没有多少: အချိန် ~ မကြာသေးဘူး။ 没多久。
 ဘယ်ဝယ်ဘယ်သို့ နှ၊ <be we be dho'> (书) 何处, 哪里
 ဘယ်သူ နှ၊ <be dhu> 谁: သူ ~ လဲ။ 他是谁? / ~ ဝေဝေဝေစေမာပြီးရော။ (成) 不管别人死活, 鄂德身体好就行了。喻: 各人自扫门前雪, 莫管他人瓦上霜。
 ဘယ်သူဘယ်ဝါ I နှ၊ <be dhu be wa> 谁 II နှ၊ <be dhu be wa> 某一个人
 ဘယ်သောအခါ နှ၊ <be dhaw: a-kha> = ဘယ်နံရောခါ
 ဘယ်သို့ဘယ်ညာ I နှ၊ <be dho' be nya> (书) 怎么样, 如何 II နှ၊ <be dho' be nya> 如此如此, 这般这般
 ဘယ်သို့ဘယ်ဝါ က၊ <be dho' be wa> 如何, 怎样
 ဘယ်သို့လျှင် က၊ <be dho' hlyin> (书) 怎么, 如何
 ဘယ်သံ နှ၊ <be dhan> = ဗယ်သံ
 ဘယ်သင်း နှ၊ <be dhin:> (口) 哪个
 ဘယ်သင်းဘယ်ဟာ နှ၊ <be dhin: be ha> (口) 哪个
 ဘယ်ဟာ နှ၊ <be ha> (口) 哪个
 ဘွာ အ၊ <bwa> (游戏用语) 不算: ~ ~ 不算, 不算!
 ဘွာခတ် က၊ <bwa khat> ① (做游戏时) 要求暂停或因未准备好要求先不开始 ② 收回某句话, 不算数
 ဘွာတိုင် နှ၊ <bwa dain> = ဘုတ်တိုင်
 ဘွား နှ၊ <bwa:> 祖母, 外祖母
 ဘွားကနဲ က၊ <bwa: g-ne:> 突然 (出现): ~ ဝေါ်လာပါ